

မာတိကာ

- စကားဦး	က
၁။ လေးစားစွာ နှုတ်ဆက်ပါ	၁
၂။ တစ်မူထူးနေပါစေ	၃
၃။ လောကစစ်မြေပြင်မှ ဘဝတိုက်ပွဲများ	၈
၄။ အမှားမကင်းတဲ့ လောက	၁၂
၅။ အလွယ်တကူ စိတ်မပျက်နဲ့	၁၆
၆။ အထင်သည် အမှန်တရားမဟုတ်	၂၀
၇။ သောကဖြစ်ခြင်း	၂၄
၈။ အလုပ်များများလုပ်ခြင်းသည် ဆေးတစ်ပါး	၂၈
၉။ နေနည်းထိုင်နည်း ဘဝခရီး	၃၂
၁၀။ ရည်မှန်းချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်း	၃၆
၁၁။ လူတော်လူကောင်း	၄၀
၁၂။ မိမိစိတ်ကို မိမိနိုင်ပါစေ	၄၃

၁၃။ ပြုံးပြုံးရွှင်ရွှင်	၄၆
၁၄။ ခံနိုင်ရည် (သက်လုံ) ဘယ်လောက်များရှိပါသလဲ	၄၉
၁၅။ တကယ့်သတ္တိ	၅၃
၁၆။ စိတ်အားငယ်စရာ မလိုပါ	၅၆
၁၇။ ဒေါသ (သို့မဟုတ်) မီးလျှံ	၅၉
၁၈။ ပျော်ပျော်ရွှင်ရွှင်နေလိုလျှင်	၆၂
၁၉။ အထီးကျန်နေထိုင်ခြင်း	၆၆
၂၀။ လှပတဲ့အနာဂတ်	၇၁
၂၁။ လူလူချင်း ကူညီရိုင်းပင်းတဲ့အလုပ်	၇၆
၂၂။ ခင်ခင်မင်မင်	၈၀
၂၃။ ယူရဲရင် ပေးရဲရမယ်	၈၄
၂၄။ လျှောက်လှမ်းရမည့်လမ်း	၈၈
၂၅။ ဘဝ၏ အဆစ်အပိုင်းများ	၉၂
၂၆။ ချစ်တတ်ကြပါစေ	၉၉
၂၇။ အောင်မြင်မှုကို ရှာဖွေခြင်း (၁)	၁၀၈
၂၈။ အောင်မြင်မှုကို ရှာဖွေခြင်း	၁၁၅

